



မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ နေ့စဉ်ဈေးကွက်သတင်းလွှာ



February 21, 2019

Volume 16, Number 14

၂၀၂၂၀၁၉

ကမ္ဘာ့ရွှေဈေး	= ၁၃၃၈ /-US\$
မြန်မာ့ရွှေဈေး	= ၁၀၈၆၀၀၀/ကျပ်
ဒေါ်လာဈေး	= ၁၅၁၇/ကျပ်
CBM Rate	= ၁၅၂၉.၀/ကျပ်
ယူရို တစ်ယူရို	= ၁၇၃၆.၃ ကျပ်
စင်ကာပူတစ်ဒေါ်လာ	= ၁၁၃၀.၃ ကျပ်
စတာလင်ပေါင်တစ်ပေါင်	= ၂၀၀၁.၁ကျပ်
ဂျပန်ယန်းတစ်ရာ	= ၁၃၈၀.၈ကျပ်
ဩစတြေးလျတစ်ဒေါ်လာ	= ၁၀၈၇.၀ ကျပ်
တရုတ်ယွမ် (တစ်ယွမ်)	= ၂၂၇.၆၆ကျပ်
အိန္ဒိယရူပီး (တစ်ရူပီး)	= ၂၁.၅၀၄ကျပ်
ကိုရီးယားဝမ်တစ်ရာ	= ၁၃၅.၈၄ကျပ်
မလေးရှားရင်းဂစ်	= ၃၇၄.၉၈ကျပ်
ထိုင်းဘတ်တစ်ဘတ်	= ၄၉.၀၄၆ကျပ်

Source: CBM Rate. etrademvanmar.com

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲပြုလုပ်မည်

ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကို ရန်ကုန်မြို့၊ မြန်မာကွန်ပင်းရှင်းစင်တာတွင် မတ်လ ၁၆ နှင့် ၁၇ ရက်၌ ကျင်းပမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြပွဲကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ချင်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဗြိတိန် DaNa Facility နှင့် VDB Loi တို့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ ချင်းပြည်နယ်မှာ ချက်ချင်းလက်ငင်းဖြစ်နိုင်တာက ခရီးသွားလုပ်ငန်းဖြစ်ပါတယ်။ တခြားဒေသထွက်ကုန်တွေကိုလည်း ပြသသွားမှာဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောသည်။

ပြပွဲတွင် ချင်းပြည်နယ်ထွက်ကုန်များဖြစ်သည့် ကော်ဖီ၊ ချင်းရိုးရာအထည်များ၊ သစ်သီးဝလံများ၊ နွားနောက်သားခြောက်စသည့် ဒေသထွက်ကုန်များအပြင် ချင်းပြည်နယ်၌ ရေအားလျှပ်စစ်လုပ်ကိုင်နိုင်သည့် အလားအလာများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရှင်းပြမည်ဟုဆိုသည်။

အခြားပြည်နယ်နှင့် တိုင်းများတွင်မရှိသည့် နွားနောက်သည် ချင်းပြည်နယ်၏ အဓိကထွက်ကုန်ဖြစ်ပြီး ထိုသို့ထွက်ကုန်များ ပြသမိတ်ဆက်လိုသည်ဟု ချင်းပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျင်လျန်မန်ကပြောသည်။

ချင်းပြည်နယ်သည် လက်ရှိအချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမရှိ

သေးသောပြည်နယ်ဖြစ်သည်။ ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ၁၀ ခုမြောက် ပြုလုပ်သည့်ပွဲဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုပြပွဲလုပ်ကိုင်ရန်ကျန်ရှိသော ပြည်နယ်နှင့်တိုင်းဒေသကြီးများသည် ကချင်၊ မွန်၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ဖြစ်သည်။ ထိုပြပွဲများကြောင့် ပြည်နယ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာသည်ဟု ဦးအောင်နိုင်ဦးကပြောသည်။

Source: <http://www.7daydaily.com/story/150487>

CONTACT US

ကုန်သွယ်မှုသတင်းအချက်အလက်နှင့် သုတေသနဌာနခွဲ

ဖုန်း ၀၁-၃၇၁၂၀၃
၀၁-၃၇၆၄၁၆
၀၁-၃၇၆၄၉၀

ဖက်စ် ၀၁- ၃၇၆၄၁၆

<http://www.trade.gov.mm>
myantradetir2016@gmail.com

ချောင်းဦးသွားမွှေးစိုက်ပျိုးရေးတွင် GAP ဖန်တီးခြင်း စိုက်ပျိုးမည်

ချောင်းဦးမြို့နယ် ပေါက်အင်းဒေသ သွားမွှေးစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ဖန်တီးခြင်း စိုက်ပျိုးမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဖရုံ သွားမွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌဦးစိုးလွင်က ပြောသည်။

GAP ဇန် ဖြစ်မြောက်ရေး ခုံရွာခရိုင်နှင့် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဖရဲ၊ သွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဗဟို ဥက္ကဋ္ဌနှင့်အလုပ် အမှုဆောင်များ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှ ဖရဲသွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာရှိ တိုင်းဒေသကြီး ဖရဲသွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းရုံး ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

“လာမယ့် ၂၀၁၉ မှာ ချောင်းဦးက ဖရဲ၊ သွားမွှေးကို GAP ဇန် လုပ်ဖို့ ဆွေးနွေးတာပါ။ ဒီနှစ် GAP စနစ်နဲ့ စိုက်တာ ငါးကွက်လောက်ရှိတယ်။ GAP လျှောက်တာ သုံးဦးလောက်ပဲရှိတယ်။ ဒီနှစ် သောကတွေများတဲ့ အတွက် လျှောက်တဲ့သူအားနည်းတယ်။ သောကများတယ် ဆိုတာက တောင်သူ လိုချင်တဲ့ မျိုးစေ့မရတာရယ်၊ တရုတ်နယ်စပ် ကျင်စန်းကျော့လမ်း အခက်အခဲတွေက တောင်သူ လျှောက်ထားမှု အားနည်းစေတယ်” ဟု ဦးစိုးလွင်က ပြောသည်။

GAP ဆိုသော ဥပဒေမဟုတ်ဘူး။ ဥပဒေအနေနဲ့ မဖြစ်မနေ လိုက်နာရမယ့်ဟာတော့ မဟုတ်ဘူး။ တောင်သူတွေအနေနဲ့ ဆောင်ရွက်သင့်တဲ့ စိုက်ပျိုးရေးစနစ်ပေါ့။ GAP စနစ်နဲ့ စိုက်ပျိုးတဲ့ သီးနှံက လက်ရှိဈေးကွက်ထက် ဈေးပိုချင်မှရမယ်။ ဒါပေမဲ့ ဈေးကွက်ခိုင်မာမှုတော့ရှိမယ်။ စားသုံးတဲ့သူသာမက စိုက်ပျိုးတဲ့တောင်သူတွေပါ ဘေးအန္တရာယ် ကင်းရှင်းစေမယ်” ဟု မင်းတည်ကျေးရွာ ဒေသခံသွားမွှေးစိုက် တောင်သူတစ်ဦးကပြောသည်။ ချောင်းဦးမြို့နယ်တွင် ဖရဲ၊ သွားမွှေးစိုက်တောင်သူများကို GAP အမြင်ဖွင့်သင်တန်းများအား ၂၀၁၆ တွင် စတင်ပို့ချခဲ့ပြီး၊ ၂၀၁၈ တွင် GAP အသိအမှတ်ပြု လက်မှတ်ရ ဖရဲ၊ သွားမွှေး စိုက်တောင်သူတစ်ဦးရှိကြောင်း ၎င်းကပြောသည်။

Source: <http://www.7daydaily.com/story/150472>

နိုင်ငံတကာထုတ်ကုန် ကုန်စည်ပြပွဲနှင့်စီးပွားရေးဖိုရမ် မန္တလေး၌ကျင်းပမည်

နိုင်ငံတကာထုတ်ကုန် ကုန်စည်ပြပွဲနှင့် စီးပွားရေးဖိုရမ် ၂၀၁၉ ကို အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများ ပူးပေါင်း၍ မတ်လနောက်ဆုံးပတ်အတွင်း သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌဦးကျော်မင်းကပြောသည်။

ကုန်သည်ကြီးများအသင်း (MRCCI) အနေနဲ့ ပထမဆုံးဦးစီးပြီးလုပ်တဲ့ ဖိုရမ်ဖြစ်ပါတယ်။ နိုင်ငံတကာကုန်သည်တွေနဲ့ ထိတွေ့ဖို့ရယ်။ နိုင်ငံခြားကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ပေးမယ့်အပြင် နိုင်ငံတော်နဲ့ အသင်းအဖွဲ့တွေကြားမှာ ပူးပေါင်းလုပ်နိုင်မယ့် အစီအစဉ်လေးတွေကိုပါ ဒီပွဲမှာလုပ်ထားကြောင်း ဦးကျော်မင်းကပြောသည်။

MRCCI အနေဖြင့် နိုင်ငံတကာ ကုန်စည်ပြပွဲနှင့် စီးပွားရေးဖိုရမ် ၂၀၁၉ ကို မန္တလေးမြို့ရှိ ကွန်ဗင်းရှင်းစင်တာတွင် မတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး အဆိုပါဖိုရမ်ဖြစ်မြောက်ရေး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

ဒီပွဲဟာ ပုဂ္ဂလိကကုမ္ပဏီ၊ လုပ်ငန်းတစ်ခုအနေနဲ့ လုပ်တာမျိုးမဟုတ်ဘဲ အသင်းအဖွဲ့ကြီးတစ်ခုအနေနဲ့ ကိုယ်စားပြုပြီး လုပ်တာ ဖြစ်တဲ့အတွက် မန္တလေးတိုင်းအတွင်းက စီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေ အများကြီး ရရှိနိုင်အောင် စီစဉ်ပေးထားပါတယ်။ အားလုံးကိုလည်း ပူးပေါင်းပါဝင်ပေးစေလိုကြောင်းလည်း ဦးကျော်မင်းက ပြောသည်။ နိုင်ငံတကာ ကုန်စည်ပြပွဲနှင့် စီးပွားရေးဖိုရမ်တွင် မန္တလေးတိုင်းဒေသကြီးရှိ စီးပွားရေးလုပ်ငန်းများနှင့် အခြားဒေသများမှ ပြည်တွင်းလုပ်ငန်းများ၏ ထုတ်ကုန်များပြသမည့်အပြင် နိုင်ငံတကာရှိ စီးပွားရေး လုပ်ငန်းများမှ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပါ ပြသရန်ဖိတ်ခေါ်မည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်ရန် စီစဉ် ထားကြောင်း ၎င်းကပြောသည်။

Source: <http://www.7daydaily.com/story/150454>

မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုကို ကျပ်ငွေဖြင့်ဆောင်ရွက်ခွင့်ပြုရန် ကုန်သည်များတောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်စည်တင်ပို့၊ တင်သွင်းရာတွင် အမေရိကန် ဒေါ်လာ အပြင် မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်ခွင့်ပေးလျှင် ကုန်သွယ်မှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ကုန်သည်များနှင့်နယ်စပ်စခန်းရှိ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသည် ပုံမှန်ကုန်သွယ်မှု စနစ် (Normal Trade) ဖြစ်၍ အရောင်းအဝယ်ကိစ္စကို ကန်ဒေါ်လာ တစ်မျိုးတည်းဖြင့်သာ ခွင့်ပြုနေခြင်းဖြစ်ကြောင်း ကုန်သည်ဦးသိန်းမောင်ကပြောသည်။

ဒေါ်လာနဲ့ ကုန်သွယ်တဲ့အခါ ကုမ္ပဏီကြီးတွေကပဲ ဆောင်ရွက်နိုင်ပြီးတော့ ကုမ္ပဏီအသေးတွေက မဆောင်ရွက် နိုင်ဖြစ်နေတယ်။ ကျပ်ငွေနဲ့ ခွင့်ပြုလိုက်မယ်ဆိုရင်တော့ ကုမ္ပဏီအသေးတွေရော၊ တစ်ဦးချင်းကုန်သွယ်သူတွေရော အဆင်ပြေသွားမှာဖြစ်ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် တရုတ်ယွမ်ငွေဖြင့်ပါ ကုန်သွယ်ခွင့်ကို မကြာသေးမီကခွင့်ပြုပေးခဲ့သည်။

Source: <http://www.7daydaily.com/story/150462>

ပဲဈေးအနိမ့်ဆုံးသို့ရောက်ရှိပါက ထိန်းညှိဝယ်ယူပေးသွားမည်

အိန္ဒိယနိုင်ငံ၏ မူဝါဒအပြောင်းအလဲများကြောင့် ပြည်တွင်း၌ ပဲဈေးနှုန်း အနိမ့်ဆုံးဈေးသို့ရောက်ရှိခဲ့ပါက ထိန်းညှိဝယ်ယူ ပေးရန် ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးကပြောသည်။ အိန္ဒိယနိုင်ငံဘက်မှ ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းမှစတင်၍ ၎င်းတို့ဆိပ်ကမ်းရောက်ကုန်ပစ္စည်းများကို အကောက်အခွန် ရှင်းလင်းခြင်း ရပ်ဆိုင်းလိုက်သည့် အကျိုးဆက်ကြောင့် ပဲပုံမှန်ဝယ်ယူနေသော အိန္ဒိယဝယ်လက်များမှာ လက်ရှိအချိန်ထိ ဝယ်ယူမှု ရပ်တန့်ထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်း၌ပဲဈေးနှုန်းများကျဆင်းခဲ့သဖြင့် တောင်သူများ နစ်နာမှု မရှိစေရန် ပဲကုန်သည်များမှဈေးနှုန်းတစ်ခုသတ်မှတ်၍ တောင်သူများထံမှ ပဲဝယ်ယူရန်စီစဉ်နေခြင်းဖြစ်သည်။

ပုဂ္ဂလိကနဲ့ အစိုးရအားချင်းခေါင်းချင်းဆိုင်ပြီး နောက်ဆုံးအကြမ်းဖျင်း ဆွေးနွေးတဲ့အနေအထားမှာတော့ ဘာပဲဖြစ်ဖြစ် အိန္ဒိယဘက်ကို ကိုယ်တာသီးသန့်ရအောင် တောင်းဆိုဖို့ကတစ်ကဏ္ဍပေါ့။ ပြည်တွင်းမှာလည်း ငွေရေးကြေးရေး လိုအပ်တယ်ဆိုရင် ဈေးငွေတွေ နိုင်ငံတော်ဘက်ကချပေးဖို့ ကြိုးစားမှာဖြစ်သလို၊ ကုန်သည်တွေဘက်ပိုင်းကလည်း အကယ်၍များ ပဲဈေးနိမ့်သွားတာမျိုးရှိရင် ရှိတဲ့ပဲကို ထိန်းဝယ်ပေးနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ပြင်ဆင်တဲ့ အတိုင်း ကြိုးစားပြီး လုပ်ရမယ်လို့ပဲယူဆကြောင်း ဦးမင်းကိုဦးကဆိုသည်။

သို့သော် ပြည်တွင်း၌ လက်ကျန်ပဲနည်း၍ ယခုနှစ်ပဲဈေးနှုန်းမှာ ယခင်နှစ်ကဲ့သို့ ထုတ်လုပ်မှုကုန်ကျစရိတ်ဝန်းကျင်ခန့် ထိ နိမ့်ကျမှုမျိုးမဖြစ်လာနိုင်ဟု သုံးသပ်ထားကြောင်း၎င်းကဆိုသည်။ မနှစ်ကတော့ လက်ကျန်နည်းတယ်။ တခါတောင်သူက ထပ်ထွက်လာတဲ့အခါမှာ ဈေးနှုန်းမထိန်းနိုင်ဘူးဖြစ်ကုန်တာ။ ဒီနှစ်မှာတော့ ဆိုးဆိုးဝါးဝါးကြီးကျသွားဖို့ မမြင်ဘူး။ ဒါပေမယ့် ဈေးနှုန်းတစ်ခုအောက် ရောက်ရင်လည်း စဝယ်ဖို့ အားလုံးပြင်ဆင်ထားမှာဟု ဦးမင်းကိုဦးက ဆိုသည်။ လက်ရှိတွင် ပြည်တွင်း၌ ပဲလက်ကျန်အနေဖြင့် ပဲစင်းငုံ တန်ချိန် ၆ သောင်းဝန်းကျင်နှင့် မတ်ပဲ တန်ချိန် ၁ သိန်း ခွဲခန့် လက်ကျန်ရှိနေပြီး ပဲစင်းငုံနှင့်ပဲတီစိမ်းမှာ ပဲအသစ်များပေါ်နေပြီဖြစ်ကာ မတ်ပဲမှာ ယခုလကုန်ပိုင်းတွင် စတင်ပေါ်လာမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ အစိုးရဘက်မှ မူဝါဒအပြောင်းအလဲများမပြုလုပ်မီ ဇန်နဝါရီလ နောက်ဆုံးအပတ်က ပြည်တွင်းပဲဈေးကွက်၌ မတ်ပဲတစ်တန်လျှင် ကျပ်ခြောက်သိန်းရှစ်သောင်းကျော်ရှိခဲ့ရာမှ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျပ် ငါးသိန်းခုနစ်သောင်း ခန့်ထိ ဈေးကျဆင်းခဲ့ပြီး၊ ပဲစင်းငုံမှာ ကျပ်ခုနစ်သိန်းခြောက်သောင်းကျော်မှ ခြောက်သိန်းရှစ်သောင်းကျပ်သို့ ဈေးကျ ဆင်းခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် မတ်ပဲတစ်တန်လျှင် ကျပ်ခြောက်သိန်းတစ်သောင်းကျော်ထိ ပြန်တက်လာခဲ့ပြီး ပဲစင်းငုံမှာ ကျပ် ခုနစ်သိန်းအထိ ပြန်လည်မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။

ယင်းသို့ဈေးပြန်တက်လာခြင်းမှာ ပြည်တွင်း၌ ပဲစင်းငုံစိုက်ပျိုးထွက်ရှိမှုနည်းသွားခြင်းနှင့် တစ်ခြားပြည်ပနိုင်ငံမှ ဝယ်ယူမှုရှိလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဦးမင်းကိုဦးကဆိုသည်။

ယခုနှစ်တွင် ပဲစင်းငုံ စိုက်ပျိုးရာတွင် စိုက်ဧက ၂၀၊ ၂၅ ရာခိုင်နှုန်းခန့်သာ အများဆုံးစိုက်ပျိုးသည့်အတွက် တန် ချိန် ငါးသောင်းခန့်သာထွက်ရှိနိုင်ပြီး မတ်ပဲမှာ ၈၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးထားသည့်အတွက် အများဆုံး တန် ချိန် လေးသိန်းကျော်ခန့်သာထွက်ရှိမည်ဟုခန့်မှန်းထားကြောင်း ၎င်းကဆိုသည်။ ယခုဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီလ ၃၁ ရက်အထိ အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် ၃ သိန်း ကျော်နှင့် ပဲစင်းငုံတန်ချိန် ငါးသောင်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

Source: <http://www.amiamyanmar.com/detail.aspx?id=5852>

တရုတ်နိုင်ငံမှ Contract Farming စနစ်ဖြင့် စပ်မျိုးစပါးများ စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခုအား MIC ခွင့်ပြု

တရုတ်နိုင်ငံမှ Contract Farming စနစ်ဖြင့် စပ်မျိုးစပါးများ စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခုအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က ထပ်မံခွင့်ပြုခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၀ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှ အဆိုပါလုပ်ငန်းများခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အခြားလုပ်ငန်းများမှာ ဘယ်ဂျီယံနိုင်ငံမှ မျိုးရင်းကြက်မွေးမြူထုတ်လုပ်ရေးလုပ်ငန်း ၊ ဟောင်ကောင်မှ CMP စနစ်ဖြင့် စက်ထိုးအထည်များ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကိုရီးယားနိုင်ငံမှ စက်မှုဇုန် (Industrail Complex) တည်ထောင်လည်ပတ်ခြင်းလုပ်ငန်း (အဆင့်-၁) ၊ ဟောင်ကောင်မှ ၉၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ထိုင်းနိုင်ငံမှလက်လီလက်ကားရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် စင်္ကာပူနိုင်ငံမှ လက်လီရောင်းဝယ်ခြင်းနှင့် ကုန်သွယ်ရေးလုပ်ငန်းတို့ဖြစ်သည်။

အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၈၂ ဒသမ ၆၂၉) သန်းဖြစ်သည်။ အစည်းအဝေးအမှတ် (၃/၂၀၁၉)မှ ခွင့်ပြုလိုက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင်အခွင့် အလမ်းပေါင်း (၃၅၇၂)ဦးအား ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်များအရသိရသည်။

Source: <http://betvmyanmar.com/my/news/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E>

ထိုင်းစီးပွားရေး ၆ နှစ်တာအတွင်း အကောင်းဆုံးနှုန်းနဲ့တိုးတက်

၂၀၁၈ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကတော့ ခြောက်နှစ်တာအတွင်း အကောင်းဆုံးသော အရှိန်နှုန်းထားနဲ့ တိုးတက်ခဲ့တယ်လို့ သတင်းတစ်ရပ်မှာဖော်ပြပါတယ်။ ပြည်တွင်းဝယ်လိုအားမြင့်တက်မှု၊ စံချိန်တင်ခရီးသွား ဝင်ရောက်မှုတို့နဲ့အတူ ယင်းနိုင်ငံရဲ့ ယမန်နှစ်စတုတ္ထသုံးလပတ်ရလဒ်တွေကတော့ မျှော်မှန်းချက်တွေကို ပြည့်မီခဲ့ တယ်လို့သိရပါတယ်။ ယခုလို ယမန်နှစ်က နိုင်ငံစီးပွားရေးတိုးတက်မှု အားကောင်းခဲ့ပေမယ့် ယခုနှစ်ထဲ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲကြောင့် ယခုနှစ်နိုင်ငံစီးပွားရေးတိုးတက်မှု အရှိန်အဟုန်အပေါ်မှာ ထိခိုက်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ယခုနှစ် ၂၀၁၉ မှာတော့ နိုင်ငံစီးပွားရေးတိုးတက်မှု အဓိကမောင်းနှင်မှုအင်အားဖြစ်တဲ့ ပို့ကုန်တွေနဲ့ပတ် သက်လို့ ခန့်မှန်းချက်ကိုတော့ ထိုင်းအမျိုးသားစီမံကိန်းရေးဆွဲမှု အေဂျင်စီကလျှော့ချသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကိုတော့ နိုဝင်ဘာလကလုပ်ခဲ့တဲ့အတိုင်း ၃ ဒသမ ၅ ရာခိုင်နှုန်းကနေ ၄ ဒသမ ၅ ရာခိုင်နှုန်းအကြားအတိုင်း ဆက်လက်ထိန်းသိမ်းခန့်မှန်းသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံကတော့ ၂၀၁၄ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲတစ်ရပ်ကို မတ်လ ၂၄ မှာ ကျင်းပဖို့ရှိနေပါတယ်။ ယမန်နှစ်တုန်းကတော့ အရှေ့တောင်အာရှ ဒုတိယအင်အားကြီးနိုင်ငံရဲ့ တစ်နှစ်တာအခြေခံ စီးပွားရေးတိုးတက်မှုကတော့ ၃ ဒသမ ၇ ရာခိုင်နှုန်းဖြစ်တယ်လို့သိရပါတယ်။

Source: <https://www.channelnewsasia.com/.../thai-economic-growth-stre...>

Thura News Views

State Counsellor promises scrutiny of BRI projects

State Counsellor Daw Aung San Suu Kyi promised that China’s Belt and Road Initiative (BRI) projects in Myanmar will undergo proper scrutiny. The comments were made during a meeting with members of the Steering Committee for Implementation of the BRI in Nay Pyi Taw, according to an article in The Irrawaddy. Daw Aung San Suu Kyi heads the committee. She emphasized the need “to make sure that the selected projects are in conformity with national plans, policies and domestic procedures”. She added that Myanmar’s location also means that the country “needs to participate” in the initiative. The

BRI was unveiled by Chinese President Xi Jinping in 2013. The aim is to build a network of roads, railroads and shipping lanes that would transform global trade. However, critics of the ambitious project have expressed concern that it is part of efforts by Beijing to further increase its power on the global stage. In September last year, the China-Myanmar Economic Corridor (CMEC) agreement was signed, as part of BRI. The plan is to develop major infrastructure projects across Myanmar, including in Yangon, Mandalay and Kyaukphyu, in Rakhine State. Myanmar's BRI steering committee has 25 members, including 18 Union ministers, five chief ministers, as well as the permanent secretary for foreign affairs and the chairman of the Nay Pyi Taw Council. The committee members plan to attend the 2nd Belt and Road Forum for International Development in Beijing in April.

Lithium exploration to begin by Canadian firm

Canada-based miner Asia Base Metals is planning to begin exploring for lithium on land in central Myanmar. According to an article in the Myanmar Times, the company will become the first company to systematically explore for lithium in Myanmar. It will do so on 74 square kilometers of land close to Thazi, in Mandalay Region. Lithium is a chemical compound that can be used for medicine. It is also used in the making of aircraft and some batteries. "The company's planned entry into the lithium space, starting especially in Myanmar, a country having both China and India as neighbors who may well represent the largest users of batteries in the world, is a significant move," Raj Chowdhry, president, CEO and chair of Asia Base Metals, was quoted as saying. International companies have expressed significant interest in Myanmar's mining industry. New mining rules were enacted in February 2018, allowing foreign firms to invest in large-scale sites of more than 500,000 acres. The rules also allow medium scale sites of up to 247 acres.

EME to invest in Myanmar startup Mote Poh

Emerging Markets Entrepreneurs (EME) Myanmar is to lead a six-digit US dollar seed investment in Mote Poh, a Yangon-based employee benefit start up. An article in Deal street Asia said that Vietnam-based venture capital firm Nest Tech will also participate in the funding. Mote Poh has developed a book of free and discounted items in shops, restaurants and activity centres across Myanmar. The companies can use the book to reward their employees. According to the article, the company, which was founded in May 2018, now has 60 customers in Myanmar. It is currently developing an app and expanding into other types of loyalty programs. "As an investment firm, we've seen high employee churn rates across many industries in Myanmar, and it's exciting to see Mote Poh tackling the problem head on," EME said in a statement. "We expect to help Mote Poh grow by consulting on technology and finance, as well as helping them partner with our mentors and companies in our network."


Startup incubation begins for five new companies

Five new companies have begun the latest round of the Phandeeay Accelerator, a startup incubator based in Yangon. The program aims to contribute to the growth of startup companies in Myanmar, and companies are selected based on their potential to provide new and innovative digital products and contribute to progress in the country, according to an article in the Myanmar Times. Selected companies receive up to USD 25,000 in investment as well as offices, six months of coaching, as well as other benefits. The five startups include Asia Art Connect, a digital market place for local and regional

artists to sell their work, and Hivephing, which connects workers in the construction industry to job opportunities. The other three companies selected are One Sett, an online marketplace, housing platform Nay Yar, and Hydro Plant, which provides hydroponic and aquaponic farming technologies to farmers.

Source: Thura News (Issue 354 Feb 21, 2019)


STOCK EXCHANGE (21.2.2019)



Market Overview

As of 1:00 pm, 21st Feb. 2019

MYANPIX	374.63
	▼ 1.98
Total Volume (shares)	890
Total Value (MMK)	13 mil
Listed Company	5
Market Cap. (MMK)	511,458 mil



Name	Code	Price	Change
FMI	00001	8,800	▼ 100
MTSH	00002	2,900	▲ 0
MCB	00003	7,100	▲ 0
FPB	00004	21,500	▲ 0
TMH	00005	2,700	▲ 0